

၁။	စာရေးသူရဲ့ အမှာ	၅
၂။	ရင်ထဲက အရဟံ	၉
၃။	ဦးဆင်နှင့် အရဟံ	၁၁
၄။	ဗုဒ္ဓါနုဿတိနှင့် နိဗ္ဗာန်	၁၆
၅။	စိတ်ချမ်းသာချင်ရင်ဂုဏ်တော်ပွားပါ	၂၀
၆။	ရုပ်လှချင်ရင်ဂုဏ်တော်ပွားပါ	၂၃
၇။	ဗုဒ္ဓါနုဿတိနှင့် ကြံရည်	၂၇
၈။	ပုံတော်နှင့် ဂုဏ်တော်	၃၀
၉။	ဂုဏ်တော်မပွားခင် ပရိကမ်	၃၇
၁၀။	ကိုယ့်ကိုလာကန်တော့ရင် အရဟံပွားနေလိုက်ပါ	၄၃
၁၁။	ဂုဏ်တော်မှ ဝိပဿနာသို့	၄၆
၁၂။	မျက်နှာသစ်ရင်း ကုသိုလ်(၅)မျိုး ယူမယ် ကျမ်းကိုး	၄၉ ၅၆